

အမေရိကန်နိုင်ငံ အလုပ်သမား ဝန်ကြီးဌာန

၂၀၂၁ ခုနှစ် အဆိုးရွားဆုံးသော ကလေးအလုပ်သမားအသုံးချမှုဆိုင်ရာ တွေ့ရှိချက်များ

မြန်မာနိုင်ငံ

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် တိုးတက်မှုမရှိဟူသော အကဲဖြတ်မှုကို ရရှိထားသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က စစ်အာဏာသိမ်းပြီး ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြောက်ထားသည့် အရပ်သားအစိုးရလက်မှ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်မှု ပြန်လည်စတင်လာခြင်းနှင့် မတည်ငြိမ်မှုများ၏ အကျိုးဆက်ကြောင့် နိုင်ငံအနှံ့ အဆိုးရွားဆုံးသော ပုံစံများဖြင့် ကလေးလုပ်အား အသုံးချမှုကို အပြည့်အဝ ကိုင်တွယ်လုပ်ဆောင်နိုင်မှု အပေါ် ဆိုးရွားစွာ ရိုက်ခတ်ခဲ့သည်။ ကလေးအလုပ်သမား ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အကန့်အသတ်ဖြင့် ကြိုးပမ်း လုပ်ဆောင်မှု တစ်စုံတစ်ရာ ရှိခဲ့ပါသော်လည်း တိုးတက်မှုမရှိဟု အကဲဖြတ်ခြင်းမှာ ကလေးအလုပ်သမား အဓမ္မအသုံးချမှု၌ ပါဝင်ပတ်သက်မှုသည် အနည်းအကျဉ်းမျှပင် မကသောကြောင့် ဖြစ်သည်။ ကလေးလုပ်အား အသုံးချမှုနှင့် ပတ်သက်ပြီး ဖြေရှင်းရေးတွင် မြန်မာက အနည်းဆုံး ခြေလှမ်းတစ်ရပ်စတင်ခဲ့ပြီး - ကလေးများအတွက် အန္တရာယ်ရှိသည့် အလုပ်များစာရင်းကို ရေးဆွဲခဲ့သည်- သို့သော် ယင်းစာရင်းကို ဤအစီရင်ခံစာကာလအတွင်း ထုတ်ပြန်ခြင်း မရှိခဲ့ပါ။ မြန်မာနိုင်ငံတွင် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားများကို အသုံးချနေရာတွင် အဓမ္မစုဆောင်း၍ တိုက်ခိုက်ရေးတွင် အသုံးချခြင်း၊ စီးပွားဖြစ်လိင်လုပ်ငန်းတွင် အသုံးချခြင်းလည်း ပါဝင်ပြီး တစ်ခါတစ်ရံ ၎င်းသည် လူကုန်ကူးမှု၏ အကျိုးဆက်ဖြစ်သည်။ ရိုဟင်ဂျာများ၏ နေရာရွှေ့ပြောင်းမှု ကန့်သတ်သည့် မူဝါဒကို အစိုးရက ကျင့်သုံးသောကြောင့် ၎င်းတို့၏ကလေးများ ပညာသင်ယူမှု ငြင်းပယ်ခံထားရပြီး အဆိုးရွားဆုံးသော ကလေးလုပ်သားအဖြစ် အသုံးချခံရနိုင်ခြေ ပိုမိုများပြားလာသည်။ ကလေးများအား စစ်တပ်အတွက် စုဆောင်းအသုံးချမှု သို့မဟုတ် စစ်တပ်အတွက် အရပ်သားများအား အဓမ္မခိုင်းစေမှုများအတွက် ချမှတ်သည့် ပြစ်ဒဏ်များသည်လည်း ဤကြီးမားသည့် ရာဇဝတ်မှုအတွက် သင့်လျော်လုံလောက်မှု မရှိပါ။ ထို့အပြင် အလုပ်သမားဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများနှင့် ပတ်သက်သည့် အချက်အလက်များကို စစ်အာဏာပိုင်များက တရားဝင် ထုတ်ပြန်ခြင်း မရှိပါ။

ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
ဥပဒေ ဘောင် သတ်မှတ်ခြင်း	<p>ကလေးအခွင့်အရေးဆိုင်ရာ ဥပဒေအတွက် စည်းမျဉ်းများ အကောင်အထည်ဖော်မှုကို အပြီးသတ်ရေးဆွဲထုတ်ပြန်ပြီး ကလေးများ လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ထားသော အန္တရာယ်များသည့် အလုပ်အမျိုးအစား စာရင်းတွင် ကလေးများက လုပ်ကိုင်နေသည့် အန္တရာယ်ရှိသော အလုပ်များနှင့် ကဏ္ဍအားလုံးထည့်သွင်း၍ ပြည့်ပြည့်စုံစုံ ထည့်သွင်းဖော်ပြ၍ ထုတ်ပြန်ပါ။</p>	၂၀၁၉ - ၂၀၂၁
	<p>အိမ်အကူအလုပ်နှင့် ပတ်သက်ပြီး ဥပဒေမူကြမ်း၊ လုပ်ငန်းခွင်လုံခြုံမှုနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေမူကြမ်းကို အပြီးသတ်ရေးဆွဲပြီး အကောင်အထည် ဖော်ပါ။</p>	၂၀၁၆ - ၂၀၂၁
	<p>ကလေးလူကုန်ကူးမှု ကျူးလွန်ကြောင်း သတ်မှတ်ရန် အတွက် အတင်းအကြပ်ပြုခြင်း၊ လိမ်ညာခြင်း သို့မဟုတ် ဖြားယောင်းခြင်းတို့ကို သက်သေထူရန် မလိုအပ်ကြောင်း ဥပဒေကို အပြီးသတ် ရေးဆွဲပြဋ္ဌာန်းပြီး အကောင်အထည်ဖော်ပါ။</p>	၂၀၂၀ - ၂၀၂၁
	<p>မူးယစ်ဆေးထုတ်လုပ်ခြင်းနှင့် သယ်ယူခြင်းအပါအဝင် တရားမဝင်သည့် လုပ်ရပ်များတွင် အသက် ၁၈ နှစ်အောက် ကလေးများအား အသုံးချခြင်း၊ ရှာဖွေခြင်း၊ ကမ်းလှမ်းခြင်း တို့အတွက် ရာဇဝတ်ပြစ်ဒဏ်များ ပြဋ္ဌာန်းသတ်မှတ်ပါ။</p>	၂၀၁၆ - ၂၀၂၁
	<p>မသင်မနေရ အတန်းပညာအတွက် သတ်မှတ်ထားသည့် အသက်သည် အလုပ်လုပ်နိုင်သည့် အနည်းဆုံး အသက်အရွယ်နှင့် တူညီပြီး နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီမှု ရှိရမည်။</p>	၂၀၁၆ - ၂၀၂၁

ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
အာဏာတည်စေမှု	စက်ရုံများနှင့် အထွေထွေ အလုပ်သမားဥပဒေများ ဆိုင်ရာ စစ်ဆေးရေးဌာန၏ လုပ်ပိုင်ခွင့်တွင် စိုက်ပျိုးရေး၊ သတ္တုတူးဖော်ရေးနှင့် ငါးဖမ်းလုပ်ငန်းအပါအဝင် ကလေးလုပ်သား အသုံးပြုလေ့ရှိသည့် ကဏ္ဍအားလုံးကို ဝင်ရောက်စစ်ဆေးခွင့် ပါရှိရမည်။	၂၀၁၉ - ၂၀၂၁
	အလုပ်သမား စစ်ဆေးမှုများသည် အဓိကမြို့ပြများ၏ ပြင်ပတွင် ပြုလုပ်ကြောင်း သေချာပါစေ။	၂၀၂၀ - ၂၀၂၁
	ကလေးများအား စစ်သားအဖြစ် စုဆောင်းအသုံးချမှုနှင့် အဓမ္မခိုင်းစေမှုတို့ အတွက် အများပြည်သူက တိုင်ကြားနိုင်သည့် ယန္တရားကို တည်ထောင်ပါ။	၂၀၂၁
	အလုပ်ခွင် စစ်ဆေးရေးမှူးအားလုံးသည် ကလေးအလုပ်သမား ဥပဒေများ အကောင်အထည်ဖော်ခြင်းဆိုင်ရာ သင်တန်းကို တက်ရောက်ရမည်။	၂၀၂၀ - ၂၀၂၁
	လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ကလေးလုပ်သား အဆိုးရွားဆုံးသောပုံစံဖြင့် အသုံးချခံရသူ ကလေးများအား လူမှုအသိုင်းအဝိုင်းသို့ ပြန်လည် ဝင်ရောက်နိုင်ရေးအတွက် ပြန်လည် ထူထောင်ရေး ဦးစီးဌာန၏ ပံ့ပိုးမှု ရရှိစေရေးနှင့် လူမှုဖူလုံရေးဌာနတွင် လုံလောက်သော အမှုမန်နေဂျာများ တိုးမြှင့်ခန့်ထားရေး ဆောင်ရွက်ရမည်။	၂၀၁၆ - ၂၀၂၁
	အကြောင်းမကြားဘဲ ရှောင်တခင် လုပ်ငန်းခွင် ဝင်ရောက်စစ်ဆေးခြင်းများ အတွက် စက်ရုံပိုင်ရှင်များအား ကြိုတင်အသိပေးရန်၊ စစ်ဆေးရေးမှူးများက အလုပ်သမားများနှင့် စကားပြောဆိုခြင်း အပါအဝင်	၂၀၁၉ - ၂၀၂၁

ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
	<p>အသေးစိတ် စစ်ဆေးမှု ပြုလုပ်ရန်၊ စစ်ဆေးမှုများကို အချိန်မှန်ပြုလုပ်ရန်၊ ကျူးလွန် ဖောက်ဖျက်ကြောင်း တွေ့ရှိပါက အလုပ်သမား ဥပဒေများနှင့် အညီ တပြေးညီ အရေးယူ ဆောင်ရွက်ရန်တို့ကို ပြုလုပ်ရမည်။</p>	
	<p>စက်ရုံများနှင့် အထွေထွေအလုပ်သမား ဥပဒေများဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဌာနသည် ဝေးလံသောဒေသများသို့ သွားလာစရိတ်များ၊ ပရိဘောဂများ အပါအဝင် အလုပ်သမား စုံစမ်းစစ်ဆေးရေးရုံးများအတွက် ပစ္စည်း ကိရိယာများ၊ အလုပ်သမားဈေးကွက်ဆိုင်ရာ နောက်ဆုံး အချက်အလက်များကို ရယူထိန်းသိမ်းထားခြင်းတို့အတွက် လုံလောက်သော ငွေကြေးရှိစေရမည်။</p>	<p>၂၀၁၉ - ၂၀၂၁</p>
	<p>ILO အား ၎င်း၏ တာဝန်လုပ်ပိုင်ခွင့်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ခွင့်ပြုပြီး ILO ၏ နည်းပညာဆိုင်ရာ အကြံပြုမှုနှင့်ကိုက်ညီသည့် အလုပ်သမား စစ်ဆေးရေးမှူး အရေအတွက်သို့ တိုးမြှင့်ခန့်ထားရမည်။</p>	<p>၂၀၁၆ - ၂၀၂၁</p>
	<p>အလုပ်သမား ဥပဒေ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ရာတွင် လုပ်ငန်းခွင် စစ်ဆေးရေးဌာန အတွက် ရံပုံငွေ၊ လုပ်ငန်းခွင် စစ်ဆေးရေးမှူး အရေအတွက်၊ လုပ်ငန်းခွင် စစ်ဆေးရေးမှူး အသစ်များအား လေ့ကျင့်သင်ကြားခြင်း၊ လုပ်ငန်းခွင် စစ်ဆေးမှု အကြိမ်အရေအတွက်၊ တွေ့ရှိရသည့် ကလေးလုပ်အားအသုံးချမှု ကျူးလွန်သည့် အရေအတွက်၊ ပုံမှန် ပြုလုပ်သော စစ်ဆေးမှုများ၊ တိုင်ကြားမှုဆိုင်ရာ ယန္တရားနှင့် အပြန်အလှန် လွှဲပြောင်းမှုဆိုင်ရာ ယန္တရား တည်ရှိမှု ရှိ-မရှိ တို့ ပါဝင်ရမည်။</p>	<p>၂၀၁၆ - ၂၀၂၁</p>

ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
	<p>လုပ်ငန်းခွင်စစ်ဆေးရေးဌာနနှင့် လူမှုဖူလုံရေးဌာနတို့အကြား လွှဲပြောင်းမှု ဆိုင်ရာ အမြဲတန်း ယန္တရားတစ်ရပ်ကို တည်ထောင်၍ ပုံမှန် ပြစ်မှတ်ထား စစ်ဆေးမှု ရှိကြောင်း၊ လုပ်ငန်းခွင် စစ်ဆေးရေးမှူးများအတွက် ကနဦး လေ့ကျင့်မှုနှင့် ဉာဏ်သစ်လောင်း သင်တန်းများကို စီစဉ်ထားကြောင်း သေချာစေရမည်။</p>	၂၀၁၆ - ၂၀၂၁
	<p>တပ်မတော်နှင့် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့များက ပဋိပက္ခ နယ်မြေများ၏ ရှေ့တန်းစစ်မျက်နှာ တိုက်ခိုက်ရေးများအတွက် ကလေးစစ်သား စုဆောင်းနေခြင်းကို တားဆီးနိုင်ရန် စစ်တပ်သည် စစ်သား စုဆောင်းသည့် လုပ်ငန်းစဉ် ကြီးကြပ်စောင့်ကြည့်ရေးကို ပိုမိုကောင်းမွန်အောင် ဆက်လက် ပြုလုပ်ရမည်။</p>	၂၀၁၇ - ၂၀၂၁
	<p>စစ်တပ်အတွင်း ကလေးများစုဆောင်း အသုံးပြုမှုအတွက် သတ်မှတ်သည့် ပြစ်ဒဏ်များသည် ဆိုးရွားသည့် ရာဇဝတ်မှုနှင့် ကိုက်ညီသည့် ပြစ်ဒဏ် ဖြစ်ကြောင်း သေချာပါစေ။</p>	၂၀၁၇ - ၂၀၂၁
	<p>ရာဇဝတ်မှုဆိုင်ရာ ဥပဒေ အကောင်အထည်ဖော်မှုနှင့် ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ရာတွင် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးသူ အသစ်များအား လေ့ကျင့်သင်ကြားခြင်းဆိုင်ရာ အချက်အလက်၊ ကလေးလုပ်အား အသုံးချမှုနှင့် ဆိုင်သည့် ပြစ်ဒဏ်ချမှတ်မှု အရေအတွက်နှင့် ပြစ်ဒဏ်များကို ထည့်သွင်း ဖော်ပြရမည်။</p>	၂၀၁၆ - ၂၀၂၁
	<p>လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲနှင့် သီးခြားရဲတပ်ဖွဲ့အပေါ် မှီခိုမှု လျော့နည်းစေရန်အတွက် သီးခြားရဲတပ်ဖွဲ့ မဟုတ်သည့် ရဲတပ်ဖွဲ့များ အပါအဝင် ရဲအရာရှိများသည် လူကုန်ကူးမှုများကို</p>	၂၀၁၉ - ၂၀၂၁

ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
	စုံစမ်းဖော်ထုတ် အရေးယူနည်း သင်တန်းများ တက်ရောက်ရမည်။	
	ပြန်လည်ထူထောင်ရေးဌာနနှင့် ရဲအရာရှိများသည် လူကုန်ကူးခံရသူများကို မှန်ကန်စွာ ခွဲခြားသိနိုင်ရန်အတွက် ပြန်လာခြင်း/ ပြန်လည် နေရာချထားခြင်း၊ ပြန်လည်ဝင်ရောက်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ဆိုင်ရာ လမ်းညွှန်ချက်များအတွက် နိုင်ငံတော် အဆင့်မီ လုပ်ငန်း ဆောင်ရွက်မှု အဆင့်ဆင့်တို့ကို ကောင်းမွန်မှန်ကန်စွာ လေ့ကျင့် သင်ယူရမည်။	၂၀၂၀ - ၂၀၂၁
	လာဘ်စားသူများ၊ ကျူးလွန်သူများကို ဥပဒေအရ တိုင်ကြားခြင်း မပြုရန် လူကုန်ကူးခံရသည့် သားကောင်များအား ဖိအားပေးသူများ အပါအဝင် လူကုန်ကူးမှုတွင် ပါဝင်ခြင်း၊ ကူညီစီစဉ်ခြင်း သို့မဟုတ် အကျိုးအမြတ် ရယူခြင်းတို့အတွက် စွပ်စွဲခံရသည့် စစ်အာဏာပိုင်များနှင့် ရဲအရာရှိများအား စုံစမ်းစစ်ဆေးပြီး အရေးယူအပြစ်ပေးရမည်။	၂၀၂၀ - ၂၀၂၁
	အစိုးရတပ်များက ကလေးများအပါအဝင် အရပ်သားများအား ဆက်လက်၍ အဓမ္မစုဆောင်းအသုံးချနေမှုများ ဖြစ်ပေါ်စေသည့် "မိမိဘာသာ ရပ်တည်ခြင်း" မူဝါဒကို ရပ်တန့်ပါ။	၂၀၁၆ - ၂၀၂၁
ညှိနှိုင်းဆောင်ရွက်ခြင်း	အဆိုးရွားဆုံးသော ပုံစံဖြင့် ကလေးလုပ်အားအသုံးချမှုနှင့် ပတ်သက်ပြီး အစိုးရဝန်ကြီး ဌာနများအားလုံးအကြား ဆက်သွယ်ခြင်း အပါအဝင် ပုံမှန် နှင့် မကြာခဏ ညှိနှိုင်းဆောင်ရွက်ရမည်။	၂၀၁၉ - ၂၀၂၁

ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
	<p>ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့များအားလုံး တည်ရှိပြီး ရည်ရွယ်ထားသော တာဝန်များကို အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခွင့် ရှိရမည်။ ၎င်းတို့တွင် ကလေးလုပ်အား အသုံးချမှု အဆုံးသတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ၊ ကလေးများအပေါ် ဆိုးရွားစွာ ကျူးလွန်မှုများအား စောင့်ကြည့်ခြင်းနှင့် အစီရင်ခံခြင်း ဆိုင်ရာ ကုလသမဂ္ဂ၏ နိုင်ငံအလိုက် အထူးလုပ်ငန်းအဖွဲ့၊ လက်နက်ကိုင် ပဋိပက္ခများ အတွင်း ကလေးများအပေါ် ဆိုးရွားစွာ ကျူးလွန်မှု တားဆီးရေး ကော်မတီ၊ ကလေးလုပ်အား အသုံးချမှု ရပ်တန့်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ လူကုန်ကူးမှု နှိမ်နင်းရေး ဗဟိုအဖွဲ့အစည်းနှင့် ကလေးအခွင့်အရေးဆိုင်ရာ မြို့နယ်ကော်မတီများ ပါဝင်သည်။</p>	<p>၂၀၂၀ - ၂၀၂၁</p>
<p>အစိုးရ မူဝါဒများ</p>	<p>အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများ၊ ကလေးများအား အဓမ္မ အလုပ်ခိုင်းစေမှုနှင့် စီးပွားဖြစ် လိင်လုပ်ငန်းတွင်အသုံးချမှုကဲ့သို့ အဆိုးရွားဆုံး ပုံစံဖြင့် ကလေးလုပ်သားအသုံးချမှုများ အားလုံး ခြုံငုံ ပါဝင်သည့် မူဝါဒကို ချမှတ်ပါ။</p>	<p>၂၀၁၆ - ၂၀၂၁</p>
	<p>ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို အကောင်အထည် ဖော်ရန်အတွက် လုပ်ငန်းစဉ်များကို ထုတ်ပြန်ပြီး မူဝါဒများကို အကောင်အထည်ဖော်ရေး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ကလေးလုပ်အား အသုံးချမှု အမြစ်ဖြတ်ရေး စီမံချက်၊ ကလေးများအား စစ်တပ်အတွက် စုဆောင်းအသုံးချမှု တားဆီးနိုင်ရေးအတွက် ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်၊ မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးရေး အစီအစဉ်၊ မြန်မာနိုင်ငံတွင်း ကောင်းမွန်သည့် အလုပ်အကိုင် အစီအစဉ်နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး</p>	<p>၂၀၂၀ - ၂၀၂၁</p>

ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
	<p>တတိယ ၅ နှစ်စီမံကိန်းများ ပါဝင်ရမည်ဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက်များ အတွက် အချက်အလက် ကိန်းဂဏန်းများကို ထုတ်ပြန်ပါ။</p>	
<p>လူမှုရေး အစီအစဉ်များ</p>	<p>အလုပ်သမား၊ ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် လူဦးရေဆိုင်ရာ ဝန်ကြီးဌာနက ကလေးအလုပ်သမား အချက်အလက်အပါအဝင် စုဆောင်းရရှိသည့် ၂၀၁၉ ခုနှစ် စစ်တမ်းအချက်အလက်များနှင့် လက်ခံရရှိသည့် တိုင်ကြားမှု အရေအတွက်ကို ထုတ်ပြန်ပါ။</p>	<p>၂၀၂၀ - ၂၀၂၁</p>
	<p>စာသင်ကျောင်းများ မရှိခြင်း၊ ပဋိပက္ခနယ်မြေများတွင် စာသင်ကျောင်းများ ပိတ်ခြင်း၊ ခရီးသွားခွင့် ကန့်သတ်ခြင်းနှင့် စာသင်ကျောင်းကို သီးခြားခွဲ၍ တက်စေခြင်း အပါအဝင် နှိမ့်ချဆက်ဆံသော မူဝါဒများနှင့် လုပ်ရပ်များ ဖြစ်သည့် ရိုဟင်ဂျာများအား ပညာသင်ကြားခွင့်အတွက် ကန့်သတ် ပိတ်ပင်မှုများ အားလုံးကို ဖယ်ရှားပါ။</p>	<p>၂၀၁၇ - ၂၀၂၁</p>
	<p>အဆိုရှားဆုံးပုံစံဖြင့် ကလေးလုပ်သား အသုံးချခံရနိုင်ခြေကို လျှော့ချနိုင်ရန် အတွက် ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အခြေအနေ မည်သို့ပင် ရှိစေ၊ ရိုဟင်ဂျာ ကလေးများအား ကျောင်းတက်ခွင့်ပြုပါ။</p>	<p>၂၀၁၉ - ၂၀၂၁</p>
	<p>စာသင်ကျောင်းများနှင့် ဝေးကွာသောနေရာတွင် နေထိုင်သည့် ကလေးများ အတွက် သွားလာရေး အခက်အခဲများ လျှော့ချရေးနှင့် ကျောင်းတက်ရန် အတွက် အဟန့်အတား ဖြစ်စေသည့် ကုန်ကျစရိတ်များကို ဖယ်ရှားရေးတို့ကို ပညာ သင်ကြားရေး အစီအစဉ်များတွင် ထည့်သွင်း ရေးဆွဲပြီး တိုင်းရင်းသား အသိုင်းအဝိုင်းမှ ကလေးများ အပါအဝင် ဘာသာစကား အခက်အခဲရှိသည့် ကလေးများ အတွက် အစီအစဉ်များ ချမှတ် အကောင်အထည်ဖော်ပါ။</p>	<p>၂၀၁၆ - ၂၀၂၁</p>

ကလေးလုပ်သား အသုံးချမှုကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရအတွက် အကြံပြုထားသည့် လုပ်ဆောင်ချက်များ

ကဏ္ဍ	အကြံပြုထားသည့် လုပ်ဆောင်ချက်	အကြံပြုထားသည့် နှစ်(များ)
	<p>ကလေးများ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည်များ ရခိုင်ပြည်နယ်သို့ လုံခြုံစွာ ပြန်လာနိုင်ရန်အတွက် အစီအစဉ်တစ်ရပ်ကို ချမှတ် အကောင်အထည် ဖော်ပါ။</p>	၂၀၁၈ - ၂၀၂၁
	<p>အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ တိုင်ကြားနိုင်မှု ယန္တရားသို့ လွှဲပေးသည့် အမှုများ အပေါ် ILO က ဆက်လက် လေ့လာနိုင်သည့် စနစ်တစ်ခုကို ချမှတ်ပြီး တာဝန်ရှိမှုကို ဗဟိုချုပ်ကိုင်ခြင်းကိစ္စ ဖြေရှင်းခြင်း၊ သက်ဆိုင်သူများ အားလုံးနှင့် အစိုးရက အရေးကြီးသော ပြောင်းလဲ တိုးတက်မှုများကို အချိန်မီအချိန်ကိုက် ဆက်သွယ်ခြင်းတို့ကို ပြုလုပ်ရမည်။</p>	၂၀၂၀ - ၂၀၂၁
	<p>ကလေးများကို အဓမ္မခိုင်းစေခြင်း၊ ကလေးများအား စီးပွားဖြစ် လိင်လုပ်ငန်းတွင် အသုံးချခြင်းတို့ အပါအဝင် အဆိုးရွားဆုံးသော ပုံစံဖြင့် ကလေးလုပ်သား အသုံးချမှု အားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အစီအစဉ်များ ရေးဆွဲချမှတ် အကောင်အထည် ဖော်ပါ။</p>	၂၀၁၆ - ၂၀၂၁
	<p>အဓမ္မခိုင်းစေခံရသူများအတွက် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည် ဝင်ရောက်ရာတွင် လိုအပ်သည့်ပံ့ပိုးမှု အရင်းအမြစ်များကို အလုံအလောက် ပေးပါ။</p>	၂၀၂၀ - ၂၀၂၁
	<p>ကလေးများစုဆောင်းခြင်း သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခတွင် ကလေးများအား အသုံးချခြင်းဆိုင်ရာ သံသယ ဖြစ်မှုများကို တိုင်ကြားနိုင်ရန် အတွက် UNICEF နှင့် World Vision တို့က လုပ်ဆောင်သည့် အရေးပေါ်လိုင်းများကို အကောင်အထည်ဖော်ရေး အတွက် လုပ်ဆောင်ချက်များကို ထုတ်ပြန်ပါ။</p>	၂၀၂၀ - ၂၀၂၁